

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန
ဧရာဝတီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး (ပုသိမ်မြို့)

အိတ်ဖွင့်တင်ဒါ (Open Tender) တင်သွင်းသူများလိုက်နာရမည့်စည်းကမ်းချက်များ

၁။ နိုင်ငံသားလုပ်ငန်းရှင်တိုင်း အိတ်ဖွင့်တင်ဒါတင်သွင်းခွင့်ရှိသည်။

ကုမ္ပဏီ၏ငွေကြေးဆိုင်ရာများ

၂။ တင်ဒါတင်သွင်းမည့်ကုမ္ပဏီသည် ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် ကုမ္ပဏီမှတ်ပုံတင်ထားရမည်။ မှတ်ပုံတင် သက်တမ်းရှိရမည်။

၃။ ကုမ္ပဏီ၏ (၃)နှစ်အတွင်း ငွေကြေးလည်ပတ်မှု (Bank Statement / Balance Sheet) အား တင်ပြရမည်။

၄။ တင်ဒါတင်သွင်းသော ကုမ္ပဏီများသည် Bank Statement (ဘဏ်ငွေစာရင်းရှင်းတမ်း) ကို တင်ပြ ရာတွင် လူပုဂ္ဂိုလ်အမည်ဖြင့် ဖော်ပြထားသော Bank Statement (ဘဏ်ငွေစာရင်းရှင်းတမ်း)ကို လက်ခံမည်မဟုတ်ဘဲ ကုမ္ပဏီအမည် ဖော်ပြထားသော Bank Statement (ဘဏ်ငွေစာရင်း ရှင်းတမ်း)ကိုသာ လက်ခံမည်ဖြစ်ပါသည်။ လူပုဂ္ဂိုလ်အမည်ဖြင့် ဖော်ပြထားသော Bank Statement(ဘဏ်ငွေစာရင်းရှင်းတမ်း)ကိုတင်ဒါယှဉ်ပြိုင်ခြင်းမှငြင်းပယ်ခြင်းကိုခံရမည်ဖြစ်သည်။

အခွန်အခများနှင့်ပေးချေရန်များ

၅။ တင်ဒါတင်သွင်းသည့်ကုမ္ပဏီသည် နိုင်ငံတော်သို့ အခွန်ပေးဆောင်ထားသော အထောက်အထား နှင့်အခွန်ကင်းရှင်းကြောင်း သက်ဆိုင်ရာပြည်တွင်းအခွန်များဦးစီးဌာနမှ ထောက်ခံထားကြောင်း တင်ပြရမည်။

၆။ တင်ဒါတင်သွင်းသူသည် မိမိတင်သွင်းသည့်လုပ်ငန်းအတွက် တင်ဒါအာမခံကြေးအဖြစ် လုပ်ငန်း ခွင့်ပြုငွေ၏(၁%)ဖြစ်သောကျပ် ၃,၈၀၀,၀၀၀/- (ကျပ်သုံးဆယ့်ရှစ်သိန်းတိတိ)ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသည့်ဘဏ်များတွင် (P.O Cheque) ထားရှိပြီး တင်ဒါတင်သွင်းချိန်တွင် ဌာနသို့ တင်ပြအပ်နှံရန်ဖြစ်ပါသည်။

၇။ တင်ဒါတင်သွင်းစဉ်က တင်ဒါအာမခံစပေါ်ငွေအား အထောက်အထားပြည့်စုံစွာ တင်ပြပါက တင်ဒါအောင်မြင်ကြောင်း တရားဝင်ကြေညာပြီးနောက် (၇)ရက်အတွင်း ပြန်လည်ထုတ်ပေးမည်။

၈။ တင်ဒါရွေးချယ်ခံရသည့်ကုမ္ပဏီသည် လုပ်ငန်းဆောင်ရွက်မှုအာမခံ (Performance Guarantee) လုပ်ငန်းတန်ဖိုး၏ (၅%) ကို တင်ဒါအောင်မြင်ပြီး (၇)ရက်အတွင်း မြန်မာ့စီးပွားရေးဘဏ်သို့ ပေးသွင်းရမည်။ လုပ်ငန်းဆောင်ရွက်မှုအာမခံကြေး (Performance Guarantee) ကို Completion Certificate ထုတ်ပေးသည့်နေ့မှစ၍ တစ်နှစ်ပြည့်မြောက်မှသာ ပြန်လည် ထုတ်ပေးမည်။

၉။ Completion Certificate ရရှိပြီး၍ တင်ဒါအောင်မြင်သည့် ကုမ္ပဏီအား လုပ်ငန်းဆောင်ရွက်မှု အာမခံကြေး (Performance Guarantee) ကို ပြန်လည်ထုတ်ပေးပြီးသော်လည်း မလွန်ဆန် နိုင်သောဖြစ်ရပ်မှလွဲ၍ (၂)နှစ်အတွင်း အဆောက်အဦယိုယွင်းပျက်စီးမှုများကို ကုမ္ပဏီ၏ ငွေကြေး ဖြင့် တာဝန်ယူပြင်ဆင်ပေးရမည်။

၁၀။ လုပ်ငန်းတန်ဖိုးတွက်ချက်ရာတွင် တင်ဒါအောင်မြင်သောကုမ္ပဏီက နိုင်ငံတော်သို့ပေးသွင်း ရမည့် ကြိုတင်ဝင်ငွေခွန် With Holding Tax (၂%) ကို တွက်ချက်မှုတွင် ထည့်သွင်းမဖော်ပြရ။ ထည့်သွင်းတွက်ချက်ပါကပယ်ဖျက်မည်။

၁၁။ လုပ်ငန်းတန်ဖိုးတစ်ခုလုံး၏ (၅%) ကို ကုန်သွယ်လုပ်ငန်းခွန်အဖြစ် နိုင်ငံတော်သို့ပေးသွင်းရမည်။ သတ်မှတ်ပြဋ္ဌာန်းထားသည့် အခွန်ဆိုင်ရာလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရမည်။

၁၂။ QC ငှားရမ်းရမည်ဖြစ်ပြီး တင်ဒါအောင်မြင်သည့် လုပ်ငန်းတန်ဖိုး၏ (၂%)ကို QC အတွက် တင်ဒါ အောင်မြင်သည့်ကုမ္ပဏီက ကျခံရမည်။

၁၃။ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်အရ လုပ်ငန်းတန်ဖိုး၏ (၀.၂၅%)ကို ပုသိမ် မြို့နယ် ၊ စည်ပင်သာယာရေးကော်မတီသို့ပေးသွင်းရန် ထည့်သွင်းတွက်ချက်ရမည်။

၁၄။ Soil Testing စမ်းသပ်ခ (ကျပ်သုံးသိန်းတိတိ) ကို ထည့်သွင်းတွက်ချက်၍ တင်ဒါအောင်မြင်သည့် ကုမ္ပဏီက ကျခံပေးချေရမည်။

တင်ဒါတင်သွင်းရန်ပုံစံ

၁၅။ တင်ဒါလျှောက်လွှာ၊ P.O Cheque ၊ ကွင်းဆင်းလေ့လာကြောင်း ထောက်ခံချက်တို့ကို စာအိတ် ပြင်ပတွင်လည်းကောင်း၊ တင်ဒါပုံစံများကိုစာအိတ်ဖြင့်လည်းကောင်း ပူးတွဲတင်သွင်းရမည်ဖြစ်ပြီး တင်ဒါပုံစံများပေါ်တွင် ပြင်ဆင်ချက်ရှိပါက ပြင်ဆင်ချက်တိုင်းတွင် လက်မှတ်ထိုးရမည်။

၁၆။ တင်ဒါပုံစံများတင်သွင်းရာတွင် တင်ဒါလျှောက်လွှာ၊ နည်းပညာဆိုင်ရာအဆိုပြုလွှာ (Technical Proposal) စာအိတ် (A)နှင့် ဈေးနှုန်းအဆိုပြုလွှာ (Price Proposal) စာအိတ် (B) တို့ကို တင်သွင်း ရမည်ဖြစ်သည်။

၁၇။ ကုမ္ပဏီဆိုင်ရာအချက်အလက်များ လုပ်ငန်းအတွေ့အကြုံနှင့် ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ၊ Soil Test ကိုအခြေခံ၍တွက်ချက်ထားသော Structure Drawing, တင်ဒါတင်သွင်းသည့် လုပ်ငန်းအတွက် ငွေကြေးတန်ဖိုးသင့်မထားသည့် ခန့်မှန်းကုန်ကျစရိတ်တွက်ချက်မှု (Detail Measurement, Builder's Estimate, Bill of Quantity, Abstract of Cost , Time Schedule) တို့ကို သက်ဆိုင်ရာကုမ္ပဏီ၏ အမည်နှင့်အမှတ်တံဆိပ်ရေးထိုးထားသော နည်းပညာဆိုင်ရာ အဆိုပြုလွှာ (Technical Proposal) စာအိတ် (A) တွင် ထည့်သွင်းချိတ်ပိတ်ပြီး စာအိတ်ပေါ်တွင် “Technical Proposal” ဟုရေးသားဖော်ပြရမည်။ ဈေးနှုန်းအဆိုပြုလွှာ (Price Proposal) စာအိတ်(B)(ငွေကြေးထည့်သွင်းတွက်ချက်ထားသော Builder's Estimate, Bill of Quantity & Abstract of Cost ပူးတွဲတင်ရန်) နှင့် တင်ဒါလျှောက်လွှာ တို့ကို တာဝန်ရှိသူ လူကိုယ်တိုင် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ၊ (၁၈)ရက်၊ (၁၂:၀၀) နာရီ အချိန် နောက်ဆုံးထား၍ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီး၊ညွှန်ကြားရေးမှူးရုံး ၊ ပုသိမ်မြို့သို့ လာရောက်တင်သွင်းရမည်။

၁၈။ နည်းပညာဆိုင်ရာအဆိုပြုလွှာ (Technical Proposal) တွင် Structure Design တွင် R.S.E (Structure) အင်ဂျင်နီယာလက်မှတ်ပါရှိရမည်။ Time Schedule (အသေးစိတ်လုပ်ငန်းများ ပြီးစီးမည့်အချိန်နှင့် (၂၅ %၊ ၅၀%၊ ၇၅%၊ ၁၀၀%) အလိုက် ပြီးစီးမည့်လုပ်ငန်းများကို ဖော်ပြပေးရမည်။) ၊ ခန့်မှန်းတွက်ချက်မှု (Detail Measurement, Builder's Estimate, Bill of Quantity & Abstract of Cost) (ငွေကြေးထည့်သွင်းတွက်ချက်ရန်မလို) တွင် R.S.E (Construction) အင်ဂျင်နီယာ လက်မှတ်ရေးထိုးထားရမည်။ အင်ဂျင်နီယာလက်မှတ်များ မပါရှိပါက တင်ဒါယှဉ်ပြိုင်ခြင်းမှ ငြင်းပယ်ခြင်းခံရမည်။ အင်ဂျင်နီယာလက်မှတ်များ မှန်ကန်မှု ရှိ/မရှိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် ဆက်သွယ်စစ်ဆေးမည်ဖြစ်ပါသည်။


၁၉။ (Technical Proposal) စာအိတ် (A) ကို တင်ဒါစိစစ်ရေးအဖွဲ့မှ ကြိုတင်ဖွင့်ဖောက်စစ်ဆေး၍ အမှတ်ပေးမည်ဖြစ်ပြီး စာအိတ် (B) ကို တင်ဒါဖွင့်ဖောက်စစ်ဆေးချိန်တွင် ဖွင့်ဖောက်မည် ဖြစ်ပါသည်။

၂၀။ ကုမ္ပဏီ၏အမည်ဖော်ပြမထားသော ဈေးနှုန်းအဆိုပြုလွှာများကို တင်ဒါယှဉ်ပြိုင်ခွင့်မပြုဘဲ ပယ်မည် ဖြစ်သည်။

တွက်ချက်မှုတွင်ပါဝင်ရမည့်လုပ်ငန်းများ

၂၁။ Estimate တွင်ပါဝင်ရမည့်လုပ်ငန်းများမှာအောက်ပါအတိုင်းဖြစ်ပါသည်။

- တင်ဒါတင်သွင်းသူသည် မိမိတင်ဒါယှဉ်ပြိုင်လိုသည့် လုပ်ငန်းခွင်၏ မြေနေရာအနေအထားကို သွားရောက်လေ့လာတိုင်းတာရန် တာဝန်ရှိပြီး လုပ်ငန်းဆောင်ရွက်ရန်အတွက် လိုအပ်သော မြေနေရာရှင်းလင်းခြင်း၊ မြေညှိခြင်း၊ မြေဖို့ခြင်းလုပ်ငန်းတို့၏ကုန်ကျစရိတ်များကို တင်ဒါ ယှဉ်ပြိုင်ရာတွင်ထည့်သွင်းတွက်ချက်ရန် လိုအပ်ပါသည်။
- တင်ဒါခေါ်ယူသည့်လုပ်ငန်းများ ဆောင်ရွက်မည့်မြေနေရာသို့ ကွင်းဆင်းတိုင်းတာထားပြီး ကြောင်းတိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနညွှန်ကြားရေးမှူး ရုံး၏ ထောက်ခံချက်ကို တင်ပြရမည်။
- ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးရုံး၏ Plinth Level (PL) အတိုင်း ဝန်ထမ်းအိမ်ရာအဆောက်အအုံ၏ Plinth Level (PL) ကို သတ်မှတ်တွက်ချက်ရမည်။
- Plinth Level (PL) နှင့် Ground level ကြားအကွာအဝေးသည် ပုံပါအတိုင်းဖြစ်စေရန်အတွက် လိုအပ်ပါက မြေဖို့ခြင်းလုပ်ငန်းကိုထည့်သွင်းတွက်ချက်ရမည်။
- Architecture ပါ Ground level နှင့်လက်ရှိ Ground level အကြားအကွာအဝေးအတွက်ဝန်ကို ထည့်သွင်းစဉ်းစား၍ Structure Design ကိုတွက်ချက်ပြီး Structure Drawing တွင်ရှင်းလင်းစွာ ဖော်ပြပေးရမည်။
- ဝန်ထမ်းအိမ်ရာအဝင်လမ်းအတွက်လည်း မြေထိန်းနံရံနှင့်မြေဖို့ခြင်းလုပ်ငန်းကို ထည့်သွင်း တွက်ချက်ရမည်။ မြေလမ်း၏ Level သည် ရုံးအဆောက်အအုံဦးစီးဌာန၏ ကားရပ်နားရန်နေရာနှင့် တူညီရမည်။
- Apron & Drain ကိုပုံပါအတိုင်းထည့်သွင်းတွက်ချက်ရမည်။
- သံပန်းတပ်ဆင်ရန် ထည့်သွင်းတွက်ချက်ရမည်။
- အိမ်သာ၊ ရေချိုးခန်း၊ မီးဖိုနှင့် ဝရန်တာ ကြမ်းခင်းများတွင်ကြွေပြားကပ်လုပ်ငန်းပါဝင်ရမည်။
- အိမ်သာ၊ ရေချိုးခန်း၊ မီးဖိုခုံများတွင် (၇)ပေအမြင့်ကြွေပြားကပ်ခြင်းလုပ်ငန်းပါဝင်ရမည်။ မီးဖိုခန်းတွင် မီးဖိုခုံနှင့်ဘေစင်များပုံပါအတိုင်းပါဝင်ရမည်။
- မီးဖိုခုံအခင်းကြွေပြားနှင့်မီးဖိုခုံအထက်နံရံ (၃)ပေ အမြင့်ကြွေပြားကပ်လုပ်ငန်းပါဝင်ရမည်။
- တံခါးကျဉ်းဘောင်များကို အသားသေပြီး ပျဉ်းကတိုးဖြင့်ပြုလုပ်ရမည်။
- တံခါးရွက်များကို အသားသေပြီးကျွန်းသစ်ဖြင့်ပြုလုပ်ရမည်။
- ပြူတင်းပေါက်များကို Aluminium Slide Window အထူးဖြင့်ပြုလုပ်ပေးရမည်။



(မှတ်ချက်။ ပုံတွင် သစ်သားပြုတင်းပေါက်ပုံ ဖော်ပြထားသော်လည်း Aluminium Slide Window ဖြင့် ပြင်ဆင်ရေးဆွဲပြီး ပုံနှင့်အတူ တွက်ချက်တင်ပြရန်ဖြစ်သည်။)

- ပြုတင်းပေါက်ကျဉ်းဘောင်များအောက်နှင့်အပေါ်တွင်ရေတားတုံး (Window Sill) ပါရှိရမည်။ တံခါးကျဉ်းဘောင်များ အထက်တွင် D.P.C များပါရှိရမည်။
- အုတ်နံရံများတွင် D.P.C ၂ - ဆင့်ပါရှိရမည်။
- အပေါ်ဆုံးထပ်၏ မျက်နှာကြက်ကို Steel Hollow Frame (Zinc Coated အထူ) နှင့် A.C Sheet မျက်နှာကြက်ဖြင့်ပြုလုပ်ပေးရမည်။
- အမိုးဒိုင်းကို I beam (Zinc Coated 1.2mm) များအသုံးပြု၍ တွက်ချက်ရမည်။
- အမိုးကို 4 - Angle Metal Color Sheet (0.42mm) အထူအမိုးဖြင့်တွက်ချက်ရမည်။
- နောက်ဝရန်တာအတွက် သင့်တော်သော Roofing Design ဖြင့်ထည့်သွင်းတွက်ချက်ရမည်။ (မှတ်ချက်။ ပုံပါအမိုးဒီဇိုင်းသည် နောက်ဝရန်တာအပေါ် မရောက်ရှိပါသဖြင့် နောက်ဝရန်တာ အတွက် သင့်တော်သော Roofing Design ဖြင့်ထည့်သွင်းတွက်ချက်ရန်ဖြစ်ပါသည်။ ပုံကိုပြင်ဆင် ရေးဆွဲပြီးပုံနှင့်အတူ တွက်ချက်တင်ပြပေးရန် ဖြစ်ပါသည်။)
- မီးသတ်လှေခါးကို ပုံစံပါအတိုင်း ကွန်ကရစ်လှေခါးနှင့် Steel လက်ရမ်းဖြင့်ထည့်သွင်း တွက်ချက်ရန်ဖြစ်ပါသည်။
- Estimate တင်ပြချက်တွင် ပစ္စည်းအမျိုးအစားများကိုစိစစ်နိုင်ရန် ထည့်သွင်းဖော်ပြပေးရမည်။
- ပြင်ပမှလျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်းကို ထည့်သွင်းတွက်ချက်ရမည်။
- Ground Tank နှင့် Septic Tank ကို Layout ပုံပါနေရာတွင် ဆောင်ရွက်ရန်ဖြစ်ပါသည်။ (မှတ်ချက်။ ရေသန့်ပုံတွင် Ground Tank သည်တိုက်နောက်ဖက်အလယ်နေရာတွင်ရှိနေပါ၍ တိုက်နောက်ဖက် Layout ပုံပါနေရာတွင် ဆောင်ရွက်နိုင်ရေး ရေသန့်ပိုက်သွယ်ခြင်းကို ပုံစံ ပြင်ဆင်ရန်နှင့် ပြင်ဆင်ထားပုံကိုပူးတွဲတင်ပြရန်)

တွက်ချက်မှုဆိုင်ရာအတွက်ပါဝင်ရမည့်အချက်များ

၂၂။ အဆောက်အဦ၏ Architecture Drawing များကို တင်ဒါကော်မတီမှ ထုတ်ပေးမည်ဖြစ်ပြီး တင်ဒါတင်သွင်းသူကုမ္ပဏီက အဆောက်အဦတည်ဆောက်မည့် မြေပြင်အခြေအနေကို ကွင်းဆင်း လေ့လာ၍ Soil Test Result အရတွက်ချက်၍ မြေပြင်အနေအထားနှင့်ကိုက်ညီမည့် Structure Drawing ရေးဆွဲခြင်း၊ ခန့်မှန်းကုန်ကျစရိတ်တွက်ချက်ခြင်း (Detail Measurement, Builder's Estimate, Bill of Quantity & Abstract of Cost)တို့ကို တင်ပြရမည်။

၂၃။ ကုမ္ပဏီမှခန့်မှန်းခြေစာရင်းများ တွက်ချက်တင်ပြရာတွင် ဌာနမှထုတ်ပေးသည့် Architecture Drawing ပါအတိုင်း ကွဲလွဲမှုမရှိစေဘဲ တွက်ချက်တင်ပြရမည်။ အရည်အသွေးစစ်ဆေးရေး နှင့်လက်ခံရေးကော်မတီမှ လုပ်ငန်းပြီးစီးမှုကို စစ်ဆေးသည့်အခါ ဌာနမှပေးအပ်ထားသည့် Architecture Drawing များ၊ တင်ဒါအောင်မြင်သော Structure Drawing ဒီဇိုင်းတို့နှင့် တိုက်ဆိုင်စစ်ဆေးမည်ဖြစ်ပါသည်။

၂၄။ တင်ဒါအောင်မြင်သည့်ကုမ္ပဏီသည် လုပ်ငန်းအလိုက် ခန့်မှန်းခြေစာရင်းတွက်ချက်တင်ပြရာတွင် ပစ္စည်းနှင့်လုပ်အားခဈေးနှုန်းများအား ဧရာဝတီတိုင်းဒေသကြီး ဒေသပေါက်ဈေး အတည်ပြု ဈေးနှုန်းများထက် ကျော်လွန်ခြင်းမရှိစေဘဲ တွက်ချက်ရမည်ဖြစ်ပြီး ခန့်မှန်းခြေစာရင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီသို့ အချိန်မီ တင်ပြ၍ စိစစ်အတည်ပြုချက်ရယူရမည်။ တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီသို့ တင်ပြရာတွင် ဌာနသို့ မိတ္တူအပြည့်အစုံ (တင်ပြEstimate အပါ) ပေးပို့ရမည်။ အတည်ပြုပြီးပါက တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီသို့တင်ပြစာနှင့် အထောက်အထားများ (အတည်ပြုပြီး Estimate အပါ) ကိုဌာနသို့တင်ပြရမည်။

တင်ဒါအောင်မြင်ပါက တာဝန်ယူရန်ကိစ္စများ

- ၂၅။ တင်ဒါအောင်မြင်သည့် ကုမ္ပဏီသည်
 - (က) လုပ်ငန်းဆောင်ရွက်ရန်လိုအပ်သော လူအင်အား၊ ယာဉ်/စက်ယန္တရားအင်အားနှင့် အထောက်အကူပြုပစ္စည်းများ ပြည့်စုံလုံလောက်မှုရှိစေရေးအတွက်တာဝန်ယူ ဆောင်ရွက် ရမည်။
 - (ဂ) လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း သတ်မှတ်အရည်အသွေး၊ သတ်မှတ်ပမာဏ အတိုင်း ပြီးစီးအောင်ဆောင်ရွက်ရမည်။
 - (ဃ) ဆောင်ရွက်ရမည့်လုပ်ငန်းတွင် အသုံးပြုမည့် ပစ္စည်းအမျိုးအစားနှင့် စံနှုန်းသတ်မှတ်ချက် အတွက် တာဝန်ခံရမည်။
 - (င) လုပ်ငန်းအစီအစဉ်နှင့် တိုးတက်မှုအစီရင်ခံစာများကို လုပ်ငန်းအပ်နှံသူထံ အပတ်စဉ် ပုံမှန် တင်ပြရမည်။

- (စ) လုပ်ငန်း၏ ပုံစံပြုသက်တမ်းအတိုင်း ခိုင်လုံမှုကို အပြည့်အဝတာဝန်ယူရမည်။
- (ဆ) သဘာဝဘေးအန္တရာယ်မှအပ လုပ်ငန်းတွင် ဆောင်ရွက်ထားသောပစ္စည်းများ၏ အာမခံ သက်တမ်း (၂)နှစ် မတိုင်မီ ပျက်စီးချို့ယွင်းမှုဖြစ်ပေါ်ပါက တင်ဒါလုပ်ငန်းဆောင်ရွက်သူမှ မိမိစရိတ်ဖြင့် တာဝန်ယူပြင်ဆင်ဆောက်လုပ်ပေးရမည်။
- (ဇ) လုပ်ကိုင်ခွင့်ရရှိသောလုပ်ငန်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအခြားဌာန/အဖွဲ့အစည်းများသို့ ပေးဆောင်ရမည့် သတ်မှတ်အခွန်အခများကို တာဝန်ယူပေးဆောင်ရမည်။ (ဥပမာ- ရေမီတာခ၊ လျှပ်စစ်မီတာခစသည်)
- (ဈ) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သက်ဆိုင်ရာမှထုတ်ပြန်ထားသည့် စည်းမျဉ်း စည်းကမ်းများကို လိုက်နာဆောင်ရွက်ရမည်။
- (ည) လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး “Safety” ဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရမည်ဖြစ်ပြီး လုပ်ငန်းခွင်ရှိလုပ်သားများ ထိခိုက်နစ်နာမှုရှိပါက တာဝန်ယူဖြေရှင်းပေးရမည်။
- (ဋ) နိုင်ငံတော်မှ ထုတ်ပြန်ပြဋ္ဌာန်းထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် ဧရာဝတီ တိုင်းဒေသကြီး၏ ဒေသန္တရအမိန့်များကို လိုက်နာရမည်။

တင်ဒါတင်သွင်းခြင်းအတွက်စည်းကမ်းများ

၂၆။ တင်ဒါတင်သွင်းထားသော ကုမ္ပဏီများသည် တင်ဒါဖွင့်ပွဲသို့ ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင် အနည်းဆုံး(၁)ဦး တက်ရောက်ရမည်ဖြစ်ပြီး မတက်ရောက်နိုင်ပါက တင်ဒါပြိုင်ခြင်းစာရင်းမှ ပယ်ဖျက်ခြင်း ခံရမည်ဖြစ်သည်။

၂၇။ အိတ်ဖွင့်တင်ဒါအဆိုပြုလွှာများကို လူကြုံဖြင့်ဖြစ်စေ၊ စာတိုက်မှဖြစ်စေပေးပို့ခြင်းကို လက်ခံ ဆောင်ရွက်ပေးမည်မဟုတ်ပါ။ ကုမ္ပဏီကိုယ်စားလှယ်ကိုယ်တိုင် သတ်မှတ်ထားသည့် ကာလ အတွင်း လျှောက်လွှာဝယ်ယူသည့်နေရာတွင် လာရောက်တင်သွင်းရမည်။ သတ်မှတ်ထားသည့် နေ့ရက်/အချိန်ထက် နောက်ကျရောက်ရှိလာသည့် တင်ဒါအဆိုပြုလွှာများကို တင်ဒါကော်မတီက လုံးဝလက်ခံမည်မဟုတ်ပါ။

၂၈။ ဧရာဝတီတိုင်းဒေသကြီးအတွင်းတည်ဆောက်ရေးလုပ်ငန်းများ(ဆောင်ရွက်ခဲ့ပြီးနှင့်ဆောင်ရွက်ဆဲ လုပ်ငန်းများ) ဆောင်ရွက်ရာ၌ အရည်သွေးညံ့ဖျင်းသော၊ လုပ်ငန်းဆောင်ရွက်မှု နှေးကွေးသော လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ သတိပေးခြင်းကိုခံထားရသော ကုမ္ပဏီများကို ဤတင်ဒါ တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည်မဟုတ်ပါ။

- ၂၉။ တင်ဒါတင်သွင်းသူများသည် ခန့်မှန်းကုန်ကျစရိတ်တွက်ချက်ရာတွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဒေသဈေးနှုန်းနှင့်လျော်ညီသည့် ဈေးနှုန်းများဖြင့် တွက်ချက်ရမည်ဖြစ်ပြီး ဒေသ ဈေးနှုန်းအောက်နည်းလွန်းသော (သို့မဟုတ်)ဒေသဈေးနှုန်းထက်များလွန်းသော ဈေးနှုန်းဖြင့် တွက်ချက်ထားမှုများအား ကြောင်းကျိုးဆီလျော်မှုမရှိသော ခန့်မှန်းတွက်ချက်မှု အဖြစ် သတ်မှတ်၍ အဆိုပါတင်ဒါရှင်များ၏ အဆိုပြုဈေးနှုန်းအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။
- ၃၀။ ကြောင်းကျိုးဆီလျော်မှုမရှိသော ခန့်မှန်းတွက်ချက်မှုဖြင့် ရရှိလာသည့် အဆိုပါဈေးနှုန်းများအား အနည်းဆုံးဈေးနှုန်းဖြစ်သော်လည်း ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။
- ၃၁။ တင်ဒါတင်သွင်းသောကုမ္ပဏီများသည် ကုမ္ပဏီ၏ ဝန်ထမ်းအင်အား အမည်စာရင်းတင်ပြရာတွင် ကုမ္ပဏီတွင် လက်ရှိအမှန်တကယ် တာဝန်ထမ်းဆောင်နေသော အင်ဂျင်နီယာများ၏ အမည် စာရင်းကိုသာ တင်သွင်းရမည်။ ကုမ္ပဏီတွင် လက်ရှိအမှန်တကယ် တာဝန်ထမ်းဆောင်နေခြင်း မရှိသော အင်ဂျင်နီယာများ၏အမည်စာရင်းကို တင်ပြထားခြင်းမျိုး စိစစ်တွေ့ရှိရပါက အဆိုပါ တင်ဒါရှင်၏ တင်ဒါအဆိုပြုလွှာအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

တင်ဒါအောင်မြင်ပြီးလိုက်နာရန်စည်းကမ်းများ

- ၃၂။ တင်ဒါအောင်မြင်သူသည် အခြားသူသို့ တင်ဒါအခွင့်အရေးကို ထပ်ဆင့်လွှဲပြောင်းရောင်းချခြင်း (Sub Contract)ပေးခွင့်မပြုရ။ (Sub Contract) ပေးကြောင်းပေါ်ပေါက်လာပါက တင်ဒါလုပ်ငန်း များကို ပယ်ဖျက်မည်။
- ၃၃။ အရည်အသွေးစံချိန်စံညွှန်းများအတွက် ပူးတွဲပါစည်းကမ်းချက်တို့ကို တင်ဒါ အောင်မြင်သည့် ကုမ္ပဏီက လိုက်နာဆောင်ရွက်ရမည်။
- ၃၄။ တင်ဒါအောင်မြင်သူသည် လုပ်ငန်းခွင်တွင် အမှန်တကယ်ထားရှိမည့် စက်ယန္တရားစာရင်းနှင့် အင်ဂျင်နီယာစာရင်းအတိုင်း လုပ်ငန်းခွင်တွင် ထားရှိဆောင်ရွက်ခြင်းမရှိကြောင်း စစ်ဆေး တွေ့ရှိပါက ကုမ္ပဏီအား (၃) ကြိမ်တိုင် သတိပေးသော်လည်း လိုက်နာခြင်းမရှိပါက တင်ဒါ အောင်မြင်သူအဖြစ်မှ ရုတ်သိမ်းမည်။
- ၃၅။ တင်ဒါအောင်မြင်သည့် ကုမ္ပဏီသည်ဆောင်ရွက်သည့်လုပ်ငန်းအား သတ်မှတ်အရည်အသွေးနှင့် ကိုက်ညီမှု ရှိ/မရှိ ဧရာဝတီတိုင်းဒေသကြီး၊ အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေး ကော်မတီဖြင့် စစ်ဆေးခြင်းကို လက်ခံရမည်။ တင်ဒါတင်သွင်းစဉ်က စံချိန်စံညွှန်းအတိုင်း မဟုတ်ဘဲ ကွဲလွဲချက်များရှိပါက ကုမ္ပဏီ၏ ငွေကြေးဖြင့်ပြန်လည် ဆောင်ရွက်ပေးရမည်။
- ၃၆။ လုပ်ငန်းဆောင်ရွက်ရာတွင် သုံးစွဲသည့်လုပ်ငန်းပစ္စည်းများသည် အရည်အသွေး ပြည့်မီခြင်း မရှိကြောင်း သက်ဆိုင်ရာတာဝန်ခံအင်ဂျင်နီယာ/QC/ အရည်အသွေး စစ်ဆေးရေးနှင့်လက်ခံရေး

ကော်မတီက စစ်ဆေးတွေ့ရှိလျှင် ဆောင်ရွက်ပြီးလုပ်ငန်းကို ဖျက်သိမ်း၍ ကုမ္ပဏီ၏ ငွေကြေးဖြင့် ပြန်လည်ပြင်ဆင်ဆောက်လုပ်ပေးရမည်။

၃၇။ မည်သည့်အကြောင်းကြောင့်ဖြစ်စေ တင်ဒါအောင်မြင်သည့်ကုမ္ပဏီသည် လုပ်ငန်းဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊ စာချုပ်ပါစည်းကမ်းအတိုင်း တသွေမတိမ်းလိုက်နာမှုမရှိခြင်း၊ စည်းကမ်းဖောက်ဖျက်ခြင်းတို့ကို တွေ့ရှိပါက စာချုပ်ဖျက်သိမ်းခြင်း၊ တည်ဆဲဥပဒေများနှင့်အညီ အရေးယူခြင်းတို့ကို ခံရမည့်အပြင် လုပ်ငန်းဆောင်ရွက်မှု အာမခံ (Performance Guarantee) ကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူခြင်းကိုလည်းခံရမည်။

တင်ဒါပယ်ဖျက်ခြင်း

၃၈။ အချက်အလက်မပြည့်စုံသော တင်ဒါတင်သွင်းလွှာများ၊ ယုံကြည်လက်ခံနိုင်ဖွယ်မရှိသော တင်ဒါတင်သွင်းလွှာများကို တင်ဒါကော်မတီက ပယ်ချမည်။

၃၉။ တင်ဒါစည်းကမ်းချက်များနှင့် မညီညွတ်သောတင်ဒါများကို ပယ်ချမည်။

၄၀။ တင်ဒါကော်မတီသည် လုပ်ငန်းလိုအပ်ချက်အရ လိုအပ်ချိန်တွင် ဆောင်ရွက်ဆဲ တင်ဒါလုပ်ငန်းတစ်ခုလုံးကိုဖြစ်စေ၊ လုပ်ငန်းတစ်စိတ်တစ်ပိုင်း ပမာဏတစ်စုံတစ်ရာကိုဖြစ်စေ ပယ်ဖျက်နိုင်သည်။ ရပ်ဆိုင်းနိုင်သည်။ ထိုသို့လုပ်ငန်းရပ်ဆိုင်းလျှင် ရပ်ဆိုင်းချိန်အထိ လုပ်ငန်းပြီးစီးမှုကို ကော်မတီက တိုင်းတာစစ်ဆေးပြီး တင်ဒါအောင်မြင်သည့် ဈေးနှုန်းဖြင့် လုပ်ငန်းပြီးစီးမှုအရ ပေးချေမည်။ တင်ဒါကော်မတီ၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်ပါသည်။

စာချုပ်ချုပ်ဆိုခြင်းနှင့်ငွေပေးချေခြင်း

၄၁။ တင်ဒါအောင်မြင်သည့်ကုမ္ပဏီသည် လုပ်ငန်းများကို သတ်မှတ်ထားသောကာလအတွင်း လုပ်ငန်းပြီးစီးရန်အတွက် လုပ်ငန်းအပ်နှံသူနှင့်နှစ်ဦးသဘောတူ လုပ်ငန်းအပ်နှံ/လက်ခံသည့် စာချုပ်ကို တင်ဒါအောင်မြင်ပြီး (၂) ပတ်အတွင်း စာချုပ်ချုပ်ဆိုဆောင်ရွက်ရမည်။ စာချုပ်ချုပ်ဆိုရန် ပျက်ကွက်ပါက တင်ဒါစပေါ်ငွေကို ပျက်ကွက်မှုလျော်ကြေးငွေအဖြစ် သတ်မှတ်ပြီး နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူခြင်းခံရမည်။ စာချုပ်ချုပ်ဆိုရာ၌ ကုန်ကျစရိတ်ကို ကုမ္ပဏီက ကျခံရမည့်အပြင် သတ်မှတ်စာချုပ်တံဆိပ်ခေါင်းအခွန်ကိုလည်း ပေးဆောင်ရမည်။

၄၂။ တင်ဒါအောင်မြင်သည့်ကုမ္ပဏီသည် တင်ဒါစာချုပ်ချုပ်ဆိုပြီးသည့်နေ့မှ (၇)ရက်အတွင်း လုပ်ငန်းစတင်ဆောင်ရွက်ရမည်။

၄၃။ တင်ဒါအောင်မြင်သူသည် ယခုအောင်မြင်သည့် တည်ဆောက်ရေးလုပ်ငန်းအား ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၊ ဒုတိယပတ် မတိုင်မီ ၂၀၂၁-၂၀၂၁ ခုနှစ်ဘဏ္ဍာရေးနှစ်၏ ခွင့်ပြုရာခိုင်နှုန်း ပြည့်မီသည်အထိလည်းကောင်း၊ ၂၀၂၁ခုနှစ်၊စက်တင်ဘာလ၊ ဒုတိယပတ်မတိုင်မီ လုပ်ငန်း

အားလုံး ၁၀၀ % ပြည့်မီသည်အထိလည်းကောင်း ပြီးစီးအောင် ဆောင်ရွက်ရမည့်အပြင် ပြည့်စုံသော ငွေထုတ်အမှုတွဲကိုလည်း တင်ပြနိုင်ရမည်ဖြစ်သည်။

၄၄။ တင်ဒါအောင်မြင်သော ကုမ္ပဏီသည် တင်ဒါအောင်မြင်ပြီးပါက ဆောင်ရွက်မည့်လုပ်ငန်း၏ Time Schedule ကိုနှစ်ဖက်ညှိနှိုင်းပြင်ဆင်တင်ပြရမည်ဖြစ်ပြီး လုပ်ငန်းပြီးစီးမှု (၂၅%)၊ (၅၀%)၊ (၇၅%)နှင့် (၁၀၀%) ပြီးစီးမည့်ရက်များကို ဖော်ပြ၍အဆိုပါရက်များအတိုင်း ပြီးစီးအောင် ဆောင်ရွက် ပေးရမည်။ အဆိုပါရက်များအတိုင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ခြင်းမရှိပါက နောက်ကျဒဏ်ကြေးအဖြစ် တစ်ရက်လျှင် တင်ဒါအောင်မြင်သော လုပ်ငန်းတန်ဖိုးတစ်ခုလုံး၏ (၀.၀၁%) ကိုလုပ်ငန်း လက်ခံသူမှပေးလျှော်ရမည်ဖြစ်ပြီး နောက်ကျရက် (၉၀)ထက်ကျော်လွန်ပါက လုပ်ငန်းရပ်ဆိုင်းပြီး အမည်ပျက်စာရင်းထည့်သွင်းကြေငြာမည်ဖြစ်သည်။

၄၅။ ယခုတင်ဒါခေါ်ယူသော လုပ်ငန်းသည် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သောလုပ်ငန်းဖြစ်ပြီး လုပ်ငန်းအပ်နှံသူသည် လုပ်ငန်းတန်ဖိုးများကို သက်ဆိုင်ရာဘဏ္ဍာနှစ်၏ ခွင့်ပြုရန်ပုံငွေအတွင်းမှသာ ပေးချေခြင်းဆောင်ရွက်သွားမည်ဖြစ်သည်။

၄၆။ တင်ဒါအောင်မြင်သည့်ကုမ္ပဏီသည် လုပ်ငန်းအလိုက်ပြီးစီး၍ ငွေတောင်းခံသည့်အခါ အရည်အသွေးစစ်ဆေးရေးအဖွဲ့၊အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေးကော်မတီတို့၏ စစ်ဆေးမှုကို ခံယူပြီးလုပ်ငန်း၏(၂၅%)၊ပြီးစီးပါကလုပ်ငန်းတန်ဖိုး၏(၂၅%)ကိုပထမအရစ်အဖြစ်လည်းကောင်း၊ လုပ်ငန်း၏ (၅၀%) ပြီးစီးပါက လုပ်ငန်းတန်ဖိုး၏ (၂၅%) ကိုဒုတိယအရစ်အဖြစ်လည်းကောင်း၊ လုပ်ငန်း၏ (၇၅%) ပြီးစီးပါက လုပ်ငန်းတန်ဖိုး၏ (၂၅%) ကို တတိယအရစ်အဖြစ်လည်းကောင်း ပေးချေမည်။ လုပ်ငန်းတစ်ခုလုံး (၁၀၀%)ပြီးစီးပါကအရည်အသွေးစစ်ဆေးရေးအဖွဲ့၊ အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေးကော်မတီတို့က စစ်ဆေးပြီးမှန်ကန်ကြောင်း ထောက်ခံချက်၊ တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီမှ BP& BQများကို စိစစ်ပြီးအတည်ပြုပြီးတန်ဖိုးတို့ဖြင့် စိစစ်၍ စတုတ္ထအရစ် (၂၅%)အား နောက်ဆုံးအကြိမ်ပေးချေမည်ဖြစ်ပါသည်။ လုပ်ငန်းပြီးစီးချိန်များသည် စာချုပ်ပါ Time Schedule နှင့် ကိုက်ညီရမည်။

၄၇။ လုပ်ငန်းအလိုက် ပြီးစီး၍ ငွေတောင်းခံသည့်အခါ လုပ်ငန်းအရည်အသွေးစစ်ဆေးရေးအဖွဲ့၊ အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေးကော်မတီတို့၏ စစ်ဆေးမှုကိုခံယူပြီး ထောက်ခံချက်ရရှိမှသာ ငွေထုတ်ယူခွင့်ရှိမည်ကို သဘောတူလက်ခံရမည်။

၄၈။ လုပ်ငန်းအတွက်ငွေပေးချေသည့်အခါတိုင်း နိုင်ငံတော်သို့ပေးသွင်းရန်ပင်ရင်းမှနှုတ်ယူပေးသွင်းငွေ Withholding Tax ဖြစ်သောလုပ်ငန်းတန်ဖိုး၏(၂%) ၊ ကုန်သွယ်လုပ်ငန်းခွန်အတွက် လုပ်ငန်းတန်ဖိုး၏(၅%)တို့ကို အခွန်ဦးစီးဌာနသို့ပေးဆောင်ရမည်။ ဧရာဝတီတိုင်းဒေသကြီး စည်ပင်

သာယာရေးကော်မတီသို့ပေးသွင်းရန် လုပ်ငန်းတန်ဖိုး၏ (၀.၂၅%)ကို ကုမ္ပဏီမှပေးဆောင်ရမည်ဖြစ်သည်။ ပေးဆောင်ပြီးကြောင်း အထောက်အထားများကို ဌာနသို့ ပြန်လည်တင်ပြရမည်။ လုပ်ငန်းအတွက် နောက်ဆုံးအရစ်ငွေထုတ်ချိန်တွင် အခွန်ပေးချေမှုအထောက်အထားအားလုံး တင်ပြပြီးမှသာ ငွေပေးချေမည်ဖြစ်သည်။

၄၉။ လုပ်ငန်းအားလုံးပြီးစီး၍ လုပ်ငန်းလွှဲပြောင်း/လက်ခံဆောင်ရွက်ပြီးပါက သက်ဆိုင်ရာ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးမှုကိုခံယူခြင်း၊ စာရင်းစစ်ကန့်ကွက်ချက်၊အကြံပြုချက်၊ ညွှန်ကြားချက်များအရ ပြန်လည်ပေးသွင်းရမည့်ငွေများနှင့် ဒဏ်ကြေးများပေးဆောင်ရန်ရှိပါက ပေးဆောင်ရမည့် ဒဏ်ကြေးများပေးသွင်းခြင်းများကို တင်ဒါရွေးချယ်ခံရသည့် ကုမ္ပဏီမှ ကျခံ ပေးသွင်းရမည်။

ဝန်ခံကတိပြုခြင်း

၅၀။ တင်ဒါကော်မတီ၏ ဆုံးဖြတ်ချက်များအရ လုပ်ငန်းတင်ဒါအောင်မြင်သူသည် တင်ဒါ စည်းကမ်းများကိုလိုက်နာရန် ပျက်ကွက်ပါက တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၏ ဆုံးဖြတ်ချက်နှင့် အရေးယူမှုကို သဘောတူပြီးဖြစ်သည်ဟု တင်ဒါကော်မတီမှ မှတ်ယူပြီးဖြစ်သဖြင့် ဤမှတ်ယူချက်ကို ကုမ္ပဏီကလက်ခံနိုင်မှသာ တင်ဒါဝင်ရောက် ယှဉ်ပြိုင်ရမည်။

၅၁။ တင်ဒါအောင်မြင်သူသည် တင်ဒါအောင်မြင်ပြီး တာဝန်ယူဆောင်ရွက်သည့် တစ်ချိန်တည်းတွင် ဤတင်ဒါစည်းကမ်းများကို သိရှိလိုက်နာပါမည်ဟု ဝန်ခံကတိပြုပြီး ဖြစ်ရမည်။

